

ရွှေရာသီကျောင်းပိတ်ရက်မှာပင်လယ်ကမ်းခြေသွားမည်ဟု ~ ထား၏။
决定暑假去海滨。

စိတ်ပန်း က၊ <seit pan:> 伤神，劳神，လူပန်းလျှင်တရက် ~ လျှင်တသက်။ 劳身一日，伤神一世。

စိတ်ပန်း န၊ <seit pon:> (诗)内心活动，阴谋：~ အကြံ 阴谋

စိတ်ပျော့ က၊ <seit pyaw'> 意志脆弱，意志薄弱，心软

စိတ်ပျော် က၊ <seit pyaw> 心情愉快，赏心悦目：ရန်ကုန်မှာ ~ စရာတွေများလှသည်။ 仰光有许多令人心旷神怡的地方。

စိတ်ပျိုကိုယ်နု န၊ <seit pyo ko nu'> ①乐观的人不显老 ② 年轻幼稚

စိတ်ပျံ က၊ <seit pyan'> 心神不定，思想不集中：~ နေ၍ ဆရာသင်ပြသည်ကိုနားမလည်ပေ။ 思想开小差，老师讲什么都听不懂。

စိတ်ပျံလောင်လင် က၊ <seit pyan' laun lin> = စိတ်ပျံ

စိတ်ပျက် က၊ <seit pyet> 灰心，失望，丧气：သူ ~ အောင်မလုပ် ပါနှင့်။ 不要使他失望。

စိတ်ပျက်လက်ပျက် န၊ <seit pyet let pyet> 悲观失望，心灰 意冷

စိတ်ပျက်လက်လျော့ က၊ <seit pyet let shaw'> 悲观失望， 灰心

စိတ်ပျောက်လက်ပျောက် က၊ <seit pyaut let pyaut> 解闷， 消愁解闷。 အဖော်များနှင့်ဝိုင်းဖွဲ့ကာဟိုသင်းပြောသည်သင်းပြော နှင့် ~ ဖြစ်သည်။ 跟伙伴们聊天消愁解闷。

စိတ်ပြား က၊ <seit pya:> (古)分析，思考

စိတ်ပြေ က၊ <seit pyei> (气恼，不满的情绪) 消失：ဖေဖေ ~ သွားပါပြီ။ မနက်ကလိုဒေါသပန်းမထတော့ပါဘူး။ 爸爸已经平 静下来，不像早上那样发火了。

စိတ်ပြေလက်ပျောက် က၊ <seit pyei let pyaut> 消愁解闷， 解闷：ဒေါ်လေးကိုတောကဆွေမျိုးများထံ ~ သွားနေစေမည်။ 让 婶子到乡下亲戚家去散散心。

စိတ်ပြေလက်ပြေ က၊ <seit pyei let pyei> = စိတ်ပြေလက်ပျောက်

စိတ်ပြင်းထန် က၊ <seit pyin: htan> = စိတ်ထက်

စိတ်ပြတ် က၊ <seit pyat> 心灰意冷，死心，断念：ဟိုကောင် မလေးအပေါ်သူ့စိတ်မပြတ်သေးဘူး။ 他还留恋那个女孩子。

စိတ်ပွေ က၊ <seit pwei> 心烦意乱

စိတ်ဖောက်ပြန် က၊ <seit phaut pyan> 发疯，精神失常；变 心

စိတ်မင့် က၊ <seit phin'> 慢性子，蔫儿

စိတ်မန် က၊ <seit phan> 思考，分析

စိတ်ပျောက်လက်ပျောက် က၊ <seit phyaut let phyaut> = စိတ်ပြေလက်ပျောက်

စိတ်ဖြာ က၊ <seit phyaw> ①劈开，切成小片 ②分析：ခွဲခြမ်း

~ ကြည့်သည်။ 进行剖析。

စိတ်ဖြူ က၊ <seit phyu> 心地纯正，心灵纯洁

စိတ်ဖြေ က၊ <seit phyei> 使之宽心，解除烦恼：ပူဆွေးသော ကပျောက်အောင်တရားနှင့်သာ ~ ပေတော့။ 你就用(宗教的) 道理去解除你的烦恼吧!

စိတ်ဖြေလက်ဖြေ က၊ <seit phyei let phyei> = စိတ်ဖြေလက် ပျောက်

စိတ်ဖြေလက်ပျောက် က၊ <seit phyei let phyaut> 解闷，散 心：~ ဆိုသလိုအမကြီးတို့ဆိုလာတာပါ။ (我)是到大姐这儿 来散散心的。

စိတ်မကောင်း က၊ <seit m-kaun:> ①不悦，不快；伤心： အဘိုးကြီးဆုံးသွားတယ်ကြားရလို့ကျွန်တော်တို့ ~ ကြပါ။ 听说老 爷子故去，我们深感难过。②疯癫

စိတ်မကောင်းလက်မကောင်း က၊ <seit m-kaun: let m-kaun:> 心情沉痛，伤心地

စိတ်မကျေ က၊ <seit m-kyei> 心怀不满，怨气未消，耿耿 于怀

စိတ်မကျေပဲ့ န၊ <seit m-kyei bwe:> ①再次作出的努力 ②不服气再次进行的较量

စိတ်မတူသား န၊ <seit m-tu tha:> 女子不经父母同意结婚 后生的子女

စိတ်မန့် က၊ <seit m-nhan'> 精神失常，疯

စိတ်မော က၊ <seit maw:> 劳神，操心：အသည်းတထိတ်ထိတ်နှင့် စောင့်မျှော်ကြည့်ရင်း ~ နေရှာလေ၏။ 提心吊胆地盼望着， 太伤神了。

စိတ်မော့ကိုယ်မော့ က၊ <seit maw: ko maw:> 心力交瘁：~ နှင့်အတော်အားခဲပြီးလာခဲ့ရတာပျ။ 忍受艰辛，好不容易才到 达这里。

စိတ်မာန် န၊ <seit man> 怒气，怒火

စိတ်မာန်တဆိုး က၊ <seit man t-hso:> 怒气冲冲：~ နှင့် ပြန်လာသည်။ 怒气冲冲地回来了。

စိတ်များ က၊ <seit mya:> 操心，费神，费心：မိဘများသည် သားသမီးအတွက် ~ ရစမြဲ။ 父母总是为子女操心。

စိတ်မျက် က၊ <seit myet> 愠怒，发火

စိတ်မျှင်း က၊ <seit myin:> (古)不高兴，不悦

စိတ်မြောက် က၊ <seit myaut> 骄傲，自信，得意：စာမေးပွဲမှ အောင်ခင်ကတည်းက ~ မနေပါနဲ့။ 没有考及格之前，请不 要高兴得太早了。

စိတ်မြင့် က၊ <seit myin'> 高傲，傲慢：သူ့ကားခိုလ်ကတော်ဖြစ် သည်နှင့် ~ သွား၏။ 她成了军官太太就高傲起来。

စိတ်မြန် က၊ <seit myan> 性急，性子急躁，暴躁：ကျမက ~ ကိုယ်မြန်သမားဖြစ်သည်။ 我是个急性子人。

စိတ်မြန်ဆန် / စိတ်မြန်ထက် က၊ <seit myan hsan / seit myan htet> 性急